

ခေါ်တပ်ပါ။ 不知道这花叫什么名字。

အမည့်တင် ကာ <a- myi htwin> 以……闻名, 以……著称

အမည်နာမ နဲ့ <a- myi na ma> 名字, 名称, 名义

အမည်နာမဲ့ နဲ့ <a-myi na man> = အမည်နာမ

အမည်ပေး ကာ <a- myi pei:> 起名, 命名: ~ မဂ္ဂလာ 命名
典礼

အမည်ပညတ် I နဲ့ <a- myi pyin nyat> 名字, 名称, 称谓

II ကာ <a- myi phin: nyat> 命名, 起名

အမည်ပြောင်း နဲ့ <a- myi byaun:> 化名, 假名

အမည့်မဲ့သွေးပြင်းကြော နဲ့ <a-myi me' thwei: byan gyaw:>

【解】(额下)无名动脉

အမည်မည် ကာ <a- myi hme'> 命名: မြန်မာလျှိုးတို့ ~ ရတ်နှင့်သင့်သင်မည်လျှို့သည်။ 缅甸人常常按生辰起名字

အမည်ရ ကာ <a- myi ya'> 被称为, 叫做……的: ပြင်းလွှာပဲ ~ သောမေ့ 被人称为“彬乌伦”的眉苗市

အမည်ရင်း နဲ့ <a-myi yin:> 真名, 原名, 本名

အမည်ရှိ နဲ့ <a- myi shi'> 叫做……的, 名叫……的

အမည်ဝှက် နဲ့ <a-myi hwet> 化名, 代号

အမည်သ ကာ <a- myi tha'> 命名, 给……取名

အမည်သညာ နဲ့ <a- myi thin nya> 名字, 名称, 称谓

အမည်ဟန်း ကာ <a- myi hein:> 名声大, 赫赫有名, 声名显赫: ထိုလုပ်ငန်းသည်အမည်သာဟန်းပြီးအောင်ကိန်းပလော့ခဲ့သောလုပ်နှင့်တရပ်ဖြစ်ခဲ့သည်။ 这事徒有虚名, 却无成功之希望。

အမည်အမျိုး နဲ့ <a-myi a-myo:> = အမျိုးအမည်

အမည်အရည် နဲ့ <a- myi a- yi> 头衔, 学衔

အမည် နဲ့ <a- me:> 黑, 黑色

အမည်အာရုံး နဲ့ <a- me: s-yin:> 黑名单

အမတ် နဲ့ <a- mat> ①大臣②议员

အမတ်ကြီး နဲ့ <a- mat kyi:> 大臣

အမတ်ချုပ် နဲ့ <a- mat khyout> 宰相

အမတ်မျိုး နဲ့ <a- mat myin:> 直线

အမတ်ရွှေးကောက်ပဲ နဲ့ <a- mat ywei: kaut pwe:> 议员选举

အမတ်လောင်း နဲ့ <a- mat laun:> 议员候选人

အမိတ် နဲ့ <a- meit> = အမြိတ်

အမိဘ္တ် နဲ့ <a- meit ta' sout> = အမြိဘ္တ်

အမှတ် နဲ့ <a- mout> 五指宽的长度

အမာန်အမဲ နဲ့ <a- man a- me:> 呵责, 呵斥, 责骂

အမို့ နဲ့ <a-mein'> ①令, 命令, 指令 ②指示 ③批准

အမိန်ကျ ကာ <a- mein' kya'> 命令下达, 获得批准

အမိန်ကြောင်းကြောစာ နဲ့ <a- mein' kyaw nya za> 通令, 通告: နိုင်ငံတော်အစိုးရေး ~ အမှတ် (၈၆/၂၀) 政府的78年8号通告

အမိန်ကျ ကာ <a- mein' khan> 请示, 请求批准

အမိန်ချု ကဲ <a- mein' khya> ①下命令 ②[律]判决
အမိန်စာ နဲ့ <a-mein' za> 政府发布的命令,指示: သူ၏အား
သံအမတ်အဖြစ်ခွင့်ထားသော ~ ထွက်လာသည်။ 任命他为大使的任命书已经公布了。
အမိန်စာချုနဲ့ နဲ့ <a- mein' sa gyun> (古)圣旨
အမိန်စာတမ်း နဲ့ <a- mein' sa dan:> = အမိန်စာ
အမိန်ဆင့် နဲ့ <a- mein' hsin> 发布命令,下令
အမိန်ဆင့်စာ နဲ့ <a-mein' hsin' za> (书面)命令,诏书
အမိန်တော် နဲ့ <a- mein' daw> (古)圣旨
အမိန်တော်ခံ ကဲ <a- mein' daw khan> = အမိန်ခံ
အမိန်တော်ခြေ ကဲ <a- mein' daw khywei> 下圣旨,作指示;(诙谐)讲话
အမိန်တော်စာ နဲ့ <a- mein' daw za> = အမိန်စာ
အမိန်တော်စာချုနဲ့ နဲ့ <a- mein' daw sa gyun> = အမိန်စာ
ချုနဲ့
အမိန်တော်တမ်း နဲ့ <a- mein' daw dan:> = အမိန်စာချုနဲ့
အမိန်တော်ထုတ် ကဲ <a- mein' daw htout> 圣旨,下令
အမိန်တော်ပြန် ကဲ <a- mein' daw pyan> 下圣旨,发布命令,宣诏
အမိန်တော်ပြန်တမ်း နဲ့ <a- mein' daw pyan dan:> 政府公告,命令
အမိန်တော်မြတ် နဲ့ <a- mein' daw myat> 圣旨
အမိန်တော်မြတ်မှတ် ကဲ <a- mein' daw myat hmat> 下圣旨
အမိန်တော်ရ နဲ့ <a- mein' daw ya'> 一般辩护律师: ~ ရှေ့နေ 辩护律师
အမိန်တော်ရှိ ကဲ <a- mein' daw shi> (敬)作指示,讲话
အမိန်ထုတ် ကဲ <a- mein' htout> 发布命令,下指示
အမိန်နာခံ ကဲ <a- mein' na gan> 接受命令
အမိန်ပေး ကဲ <a-mein' pei:> 发号施令,下指示,下令: ~ ပါဒ 命令主义
အမိန်ပြန် ကဲ <a-mein' pyan> ①发号施令 ②(迷信)公务人员、军人、学生等死后,在下葬前宣读解除死者公职、军职、学籍的命令(以免其灵魂羁留原单位作祟)
အမိန်ပြန်တမ်း နဲ့ <a-mein' pyan dan:> ①政府发布的命令 ②(迷信)在公务人员、军人、学生死后宣布解除死者公职、军职、学籍(以免其灵魂羁留原单位作祟)的命令
အမိန်ပြန်တမ်းထုတ် ကဲ <a-mein' pyan dan: htout> 发布命令
အမိန်ရှိ ကဲ <a-mein' shi> (敬)指示,吩咐: ဘယ်လိုပြောရ မလဲ ~ ပေါ်ပြော၍ 请您指示我该怎么说。/ ဘုတ်ကဲ့ ~ ပါကြည့်ဖို့အသင့်ပါဝဲ။ 是! 您吩咐吧。我随时准备为您效劳。
အမိန်လက်ဖွား နဲ့ <a-mein' let hmat> = အမိန်စာ
အမိန်သာ ကဲ ဝါ <a-mein' dha:> = အမိန်သာ: